

ရပ်ကွက် (သို့ မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ရေး အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့

တိုက်တွန်းနှိုးဆော်သည့် လှုပ်ရှားမှုများရက်စွဲမှတ်တမ်း

၂၀၁၆ ခုနှစ်၊ မတ်လ

• ပူးပေါင်းအဖွဲ့ စတင်ဖွဲ့ စည်းခဲ့။

- (၁) Action Committee of Democracy Development (ACDD)
- (၂) Paung Ku
- (၃) Charity-Oriented Myanmar (COM)
- (၄) New Myanmar Foundation
- (၅) Equality Myanmar
- (၆) Community Response Group (COMREG)

• NLD က ရပ်/ကျေးဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ရန် စတင်ပြင်ဆင်ခဲ့။

၂၀၁၆ ခုနှစ်၊ ဧပြီလ

- ရပ်/ကျေး ဥပဒေအပေါ် အရပ်ဘက်အဖွဲ့ အစည်းများ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ (ဧပြီ ၅ ရက်) တိုင်းဒေသကြီး(၆)ခု၊ ပြည်နယ်(၄)ခုမှ အရပ်ဘက် အဖွဲ့ အစည်း (၃၀) ကျော် တက်ရောက်ခဲ့။
- ရလဒ်အနေဖြင့် ဥပဒေအခန်း(၁၅)ခန်း အနက် (၁၃)ခန်းတွင် ပြင်ဆင်ရန်(၂၅)ချက်၊ ပယ်ဖျက်ရန်(၁၂)ချက် နှင့် ဖြည့်စွက်ရန်(၁၂)ချက်အပြင် ဦးစားပေးအကြံပြုချက် (၁၀) ချက် ထုတ်ပြန်ခဲ့။

၂၀၁၆ ခုနှစ်၊ မေလ

- ပူးပေါင်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ နှင့် အမျိုးသား လွှတ်တော်တွင် ပြည်သူ့ကြားနာပွဲ (26th May)
- ရလဒ်အနေဖြင့် အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းတွင် ပူးပေါင်းအဖွဲ့ တင်ပြထားသည့် အကြံပြုချက် (၃၂) ချက် မှ အကြောင်းအရာ ပုဒ်မ၊ ပုဒ်မခွဲ ၁၁ ခု ထည့်သွင်းပြဌာန်းခဲ့။
- အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်းကိုပြည်သူ့ လွှတ်တော်သို့ ပေးပို့။

၂၀၁၆ ခုနှစ်၊ ဇွန်လ

- လူမှုကွန်ရက်များ၊ စစ်တမ်းများ မှတစ်ဆင့်ပြည်သူများထံ ဥပဒေပြင်ဆင်ရေးစိတ်ဝင်စားကြရန် နှိုးဆော်တိုက်တွန်းခဲ့။

၂၀၁၆ ခုနှစ် ဇူလိုင်လ

- လွှတ်တော်ရပ်နား၊ လွှတ်တော်အမတ်များမဲဆန္ဒနယ်သို့ပြန်ကြ။
- ပူးပေါင်းအဖွဲ့ သည် တိုင်းဒေသကြီး(၅)ခုနှင့် ပြည်နယ်(၄)ခုတွင် ရပ်/ကျေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ(၁၃)ကြိမ် ဆောင်ရွက်ခဲ့။ ဆွေးနွေးမှုများကို သုံးပွင့်ဆိုင်း ဆောင်ရွက်ခဲ့ (လွှတ်တော်အမတ်များ၊ ပူးပေါင်းအဖွဲ့ နှင့် ဒေသခံပြည်သူ)

၂၀၁၆ ခုနှစ် ဩဂုတ်လ (လွှတ်တော်ပြန်လည်စတင်)

- ပြည်သူ့ လွှတ်တော်တွင် ပြည်သူ့ကြားနာပွဲ ဆောင်ရွက်ခဲ့ (ဥပဒေကြမ်းကော်မတီနှင့် အဓိကတွေ့ ဆုံခဲ့ရ)
- ဥပဒေပြင်ဆင်ချက် ဦးစားပေး(၁၀)ချက်ကို အရပ်ဘက်

အဖွဲ့အစည်း(၇၅)ဖွဲ့ ၏ထောက်ခံချက်လက်မှတ်များနှင့်တကွ ဥပဒေကြမ်းကော်မတီသို့ တင်ပြခဲ့။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ

- သမ္မတဦးထင်ကျော်က တတိယအကြိမ်ပြင်ဆင်သည့် ရပ်/ကျေးဥပဒေကို အတည်ပြုထုတ်ပြန်ခဲ့။

၂၀၁၇ ခုနှစ်၊ ဇွန်လ

- ACDD က ပူးပေါင်းအဖွဲ့ နှင့်အခြားသော အရပ်ဘက် အဖွဲ့ အစည်းများဖိတ်ခေါ်ကာ ဥပဒေသုံးသပ်ချက် အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်တွင်ဆောင်ရွက်ခဲ့။
- တိုင်းဒေသကြီး(၆)ခုနှင့် ပြည်နယ်(၄)ခုမှ အဖွဲ့ အစည်းကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ခဲ့ကြ။

ပြင်ဆင်အတည်ပြုခဲ့သော ဥပဒေတွင် ရပ်ဘက်အဖွဲ့ အစည်းများက စုစည်းထုတ်ပြန်ခဲ့သော အရေးကြီးသည့် ပြင်ဆင်ရန် အကြံပြုချက်များပါဝင်ခဲ့ခြင်းမရှိပါ။

- လူတိုင်းမဲပေးခွင့်
- ကိုယ်စားလှယ်ပြန်လည်ဖြုတ်ချပိုင်ခွင့်
- ရပ်/ကျေးရွေးချယ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူ၏ မိသားစု ဝင်များသည် အကျင့်စရိတ္တကောင်းပြီး ရိုးသားဖြောင့်မတ် ရမည်ဟူသည့်ပုဒ်မကို ပယ်ဖျက်စေလိုခြင်း
- ရွေးချယ်ပွဲပြုလုပ်မည့် အချိန်စာရင်းကို တနိုင်ငံလုံးအဆင့် တရားဝင် ကြေညာခြင်း ကိုဖြည့်စွက်လိုခြင်း။
- ဒေသန္တရရွေးကောက်ပွဲများကို တာဝန်ယူကြီးကြပ်ရန် လုပ်ပိုင်ခွင့်ကို ကြီးကြပ်ရေးမှူးအဖွဲ့အစား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲပြောင်းစေလိုခြင်း။

“ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။ ကျွန်တော်တို့ နေ့တိုင်းအုပ်ချုပ်ရေးကိုပြောတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၂၈၈)က ပြဿနာဖြစ်နေတယ်။ ရွေးချယ်ခံဒေသအဆင့် အုပ်ချုပ်ရေးမှူးတွေက ခန့်အပ်ခံမြို့နယ်အုပ်ချုပ်ရေးမှူးတွေ အတွက် ခေါင်းငြိမ်ပြီးလိုက်မလုပ်နိုင်ဘူး။ မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးတွေကိုပါ ရွေးချယ်တင်မြှောက်မှရမယ်။

- ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုကော်မတီမှ ကိုယ်စားလှယ်တစ်ဦး



ဥပဒေပြင်ဆင်ခြင်း

၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေ

ရပ်/ကျေးဥပဒေနှင့်ပတ်သက်၍ ပြည်သူ၏ ကိုယ်စားပြုမှုနှင့် လူထုအခြေပြု အုပ်ချုပ်ရေးကို အားလျှော့စေပြီး ခြိမ်းခြောက်မှုဖြစ်စေတဲ့ ပုဒ်မ(၂)ခု။

ပုဒ်မ(၂၈၈) "ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်။"

ပုဒ်မ(၂၈၉) "ရပ်ကွက်(သို့ မဟုတ်) ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီးသိက္ခာသာမရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဥပဒေနှင့် အညီခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်။"

ရပ်ကွက်(သို့ မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေရှိ ပြဿနာဖြစ်နေသည့် အခန်းကဏ္ဍများ

ရပ်/ကျေးဥပဒေ

(၁) လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်

- လက်ရှိဥပဒေအရ အများပြည်သူ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကိုထိပါးရန် အသုံးပြုနိုင်ဆဲဖြစ်သည်။
- (အထူးသဖြင့် လွတ်လပ်စွာသွားလာခွင့်နှင့်ပတ်သက်သော လူ့နည်းစနစ်အရေအတွက်ကိုထည့်သွင်းစဉ်းစားပါက) ဧည့်စာရင်းတိုင်ခြင်းနှင့် ဆိုင်သော ပုဒ်မအားလုံးကို ပယ်ဖျက်ရန်လိုအပ်သည်။

(၂) ရွေးကောက်ခြင်းလုပ်ထုံးလုပ်နည်းများ

- ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကြီးကြပ်ရေးအဖွဲ့အပေါ် စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အာဏာသက်ရောက်နေဆဲဖြစ်သည်။
- ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်သည့် လုပ်ထုံးလုပ်နည်း ရှုတ်ထွေးလှသည်။
- တိကျ ရှင်းလင်းသည့် ရွေးချယ်ပွဲ အချိန်ဇယားမရှိ။

(၃) ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းသတ်မှတ်ချက်

- ရပ်/ကျေးအုပ်ချုပ်ရေးမှူးအရည်အချင်းများ နှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့များ၏အကြံပြုချက်ဖြင့် တချို့ပြင်ကို ဆင်ခဲ့သော်လည်း ယေဘုယျဆန်သောပုဒ်မများ ကျန်ရှိနေသည်။
- "အုပ်ချုပ်ရေးမှူး၏သားစုဝင်များသည် အကျင့်သိက္ခာကောင်းမွန်၍ ရိုးသားဖြောင့်မတ်သူများဖြစ်ရမည်" ဟူသည့်တိကျခြင်းမရှိ လိုသလိုအဓိပ္ပါယ်ဖွင့်နိုင်သည့်ပုဒ်မများ ကျန်ရှိနေသည်။
- ထို့ပြင် ရပ်/ကျေးဥပဒေသည် လူငယ်အများစုပေါင်းနိုင်အောင် တမင်ရည်ရွယ်ထားသည့်ပုဒ်မများ ပါဝင်နေဆဲဖြစ်သည်။

(၄) တာဝန်ယူမှု၊ တာဝန်ခံမှု

- ခန့်အပ်ခံမြို့နယ်အုပ်ချုပ်ရေးမှူးသည် ရွေးချယ်ခံရပ်/ကျေးအုပ်ချုပ်ရေးမှူးကိုရာထူးမှရပ်ဆိုင်းနိုင်သည်။ ပြည်သူထံတာဝန်ခံရမည့်အစား အထက်ကိုသာ တာဝန်ခံရသည့်အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ပေးနေရသည်။
- မြို့နယ်အုပ်ချုပ်ရေးမှူးများသည် နောက်ဆုံးတွင်စစ်တပ်ကိုသာ တာဝန်ခံနေခြင်းဖြစ်သည်။
- အုပ်ချုပ်ရေးမှူးများကို ပြည်သူများက ဖြတ်ချနိုင်သည့် လုပ်ထုံးလုပ်နည်းများ သို့မဟုတ် တိုင်တန်းနိုင်သောယန္တရားများမရှိပါ။

ပိုမိုကျယ်ပြန့်သော ယန္တရားဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာသက်ရောက်မှုများ

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အပေါ် စစ်တပ်၏ထိန်းချုပ်မှု

ဖွဲ့စည်းပုံအခြေခံဥပဒေအဟန့်အတားမှာ လွှတ်တော်(၂)ရပ်ရှိ တပ်မတော်ကိုယ်စားလှယ် ၂၅%၏ လွှမ်းမိုးမှုဖြစ်သည်။ ရပ်/ကျေးဥပဒေပါ ဧည့်စာရင်းတိုင်ရန် ပုဒ်မများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် တပ်မတော်ကိုယ်စားလှယ်များက အားပေးထောက်ခံခဲ့ကြသည့်အတွက် ယခုချိန်ထိ ပြည်သူများကအသေတစ်ခုတွင် ရက်(၃၀)ကျော်နေလိုပါက ဧည့်စာရင်းတိုင်နေရဆဲဖြစ်သည်။ အပြောင်းအလဲတစ်ခု ကြီးကြီးမားမား ဖြစ်လိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမည်။

(၂) စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ရပ်/ကျေးဥပဒေ၏ အထင်ရှားဆုံးအချက်မှာ စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ပိုင်ခွင့်ဥပဒေဖြစ်နေခြင်းဖြစ်သည်။ ၎င်းလုပ်ပိုင်ခွင့်များသည် နိုင်ငံတွင်းနေ့စဉ်လူမှုဘဝအပေါ် စစ်တပ်၏ လွှမ်းမိုးမှုနှင့်အာဏာပေးထားသည်။ ထို့ကြောင့် ရပ်/ကျေးဥပဒေကို အကောင်အထည်ဖော်ရသည့် ဝန်ကြီးဌာနသည် ပြည်သူ့အာဏာရှိ ဝန်ကြီးဌာနဖြစ်သင့်သည်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲကျင်းပသည့် တာဝန်များကို လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်သင့်သည်။

(၃) တိုင်းရင်းသားလူမျိုးတို့၏ သဘောထားဆန္ဒများ ဖော်ထုတ်ခြင်း

ရပ်/ကျေးဥပဒေသည် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုရှိသည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှုစနစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ဖက်ဒရယ်အုပ်ချုပ်ရေးက တဆင့် တိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူမျိုးရေးတန်းတူညီမျှမှုကို ပြဌာန်းပေးနိုင်ရမည်။

